

NCA အကျဲအံာ် မွိုင်တဆုာပုး ဆူထံလိိုင်တိိုင်ပုး တိုင်မုင်တိုင်ဆူဉ် အထီတဉ် အနီိုင်တိိုင်မိ ...

တံနီ (သဝီတါ)



■ ကွိုင်ဆူလံင်ကဆူပုး (၃) ▶▶▶



CORONAVIRUS DISEASE (COVID-19) ကလံးကျိးတိုင်ဆါလပကြားသုဉ်ညါအါ

မဲ ၂၀၁၉ လါဒံဉ်စုဘဉ်အပုး ကလံးကျိးတိုင်ဆါတခါလါ အဟဲ ကဲထီဉ်အသး ဒိဖျိတိုင်ဆါဟံးတခါ လါအမုိုင် ၂၀၁၉ နိဉ် ခိဉ်ခိဉ်နုဉ် ဗဲရုဉ်စံးအံး ဘဉ်ကူဘဉ်ကံးဒီးရုးလိးသး ချုသးဒီးလါ ဟိဉ်ခိဉ်ဒိဖျိနုဉ်လိး ကလံးကျိးတိုင်ဆါလါ အခဲအံး ဘဉ်တိုင်ကံးအါလါ ဒီးဘဉ်-၁၉ (Covid-19) အံး ဟိဉ်ခိဉ်ဒိဘဉ် ဆူဉ်ချကရု (WHO) ဟိပနီဉ်အါလါ တိုင်ဆါသံသကြိုင် (Pandemic) လံးနုဉ်လိး

ကွိုင်ဆူလံင်ကဆူပုး (၂) ▶▶▶

ပွိုင်ကံးညုဉ်ပုးလိိုင်အိဉ်ကမုဉ်အဂီိုင်တိုင်အိဉ်တိုင်အိဉ်ကလံးကံးကွိုင်နုဉ် သုဉ်ကိးသးဂါးဒိဉ်နုဉ်ဒီး Covid-19 တိုင်ဆါ

ကွိုင်ဆူလံင်ကဆူပုး (၃) ▶▶▶





NCA အကျဲးအံၤ မ့ၢ်တဆုာ်ပုၤ ဆူထံၤလီၤတီၢ်ပူၤ တၢ်မ့ၢ်တၢ်ဆုၢ် အဃိတၢ် အနီၣ်တီၢ်ါ

တံနီ (သဝီတါ)

တၢ်ကီၢ်ခါဆၢကတီၢ်ခဲအံၤ ထံၣ်ကီၢ်ကိးဘျုးခဲထံၣ် ဘၣ်သၢကတီၢ်ခဲအံၤ Covid-19 တၢ်သံသ့ၤတၢ်တၢ်ဆၢ၊ ဒီး တၢ်ခဲအံၤန့ၣ် ပုၤလၢဒီးန့ၣ်ဘၣ်တၢ်တၢ်ဆၢဟံၣ်ခိၣ်ဒီးဘၣ် အနီၣ်ဂံၢ်အိၣ်ဝဲတကတၢ်ဘျုးဒီး ပုၤသံသ့ၤတၢ်ဆၢအံၤ အနီၣ်ဂံၢ်အိၣ်ဝဲခွဲကလိာ်ယုၣ်ယုၣ်န့ၣ်လီၤ လီၤဆီၣ်ဘၣ် တၢ်ပာ်ဘၣ်ဒီးဘျုးဒီး ကသံသ့ၤရၣ်/မ့ၢ်ဒီး ပုၤမၤတၢ်လၢ တၢ်ဆၢဟံၣ်တဖၣ်အနီၣ်အဖၢ၊ မ့ၢ်လၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ တၢ်ဆၢဟံၣ်တဖၣ်အနီၣ်အဖၢအဖၢ၊ မ့ၢ်လၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ တၢ်ဆၢဟံၣ်တဖၣ်အနီၣ်အဖၢအဖၢ၊ မ့ၢ်လၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ

တၢ်ပူၤတၢ်ဖုးဆၢကတီၢ် ဒ်အံၤအခါဒုၣ်လဲၣ် အဝဲသ့ၣ် တခါမၤအါထီၣ်အသးနီၣ်ဂံၢ်၊ ဆၢအါထီၣ်တၢ်စုကဝဲလၢ ယုၣ်ဒီးကတီၢ်ယုၣ်ဒီးဒုးသး၊ ကျိၣ်ဖျါတၢ်သ့ၣ်လၢအဖၢယုၣ်ဒီး ကံကသံသ့ၣ်တၢ်အစုၣ်အဖျါတဖၣ်လၢ တၢ်လဲၤထီၣ်ဒုးသ ဘျုးဝဲရၣ်ဒုးသးမ့ၢ်တၢ်တၢ်ဆၢအနီၣ်အဖၢအဖၢ၊ မ့ၢ်လၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ

အဟံၣ်အဖၢ အဘျုးခုးလီၤန့ၣ်လီၤတဖၣ်၊ ဖီၣ်မၤဒၢဒၢ မၤလီၤကညီၣ်ဒုၣ်သဝီမိဒီး မၤသံမၤလီၤဝဲကညီၣ်ဒုၣ်သဝီမိ တဖၣ်အသးန့ၣ်လီၤ ခဲအံၤဒုၣ်လဲၣ်လၢကညီၣ်ကီၢ်စံၣ် သးကတၢ်(၅)မ့ၢ်တၢ်တၢ်ဆၢအနီၣ်အဖၢအဖၢပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ

မ့ၢ်လၢဟံၣ်ခိၣ်ဒီးဖျါထံၣ်ကီၢ်ကိးဘျုးခဲထံၣ် ဘၣ်သၢကတီၢ်ခဲအံၤ Covid-19 တၢ်သံသ့ၤတၢ်တၢ်ဆၢ၊ ပုၤဘၣ် သံဘၣ်ပုၤအါအါဂီၢ်၊ ပုၤဟံၣ်ခိၣ်ဒီးတဖၣ်အိၣ်ဒီး တၢ်ဘၣ်ယိၣ်ဘၣ်ဘၣ် တၢ်သးအုး သုၤတၢ်မံၣ်ခဲမံၣ်နီၣ် ဒ်အံၤဆၢကတီၢ်ခဲအံၤ ဟံၣ်ခိၣ်ဒီးဘၣ်တၢ်မ့ၢ်တၢ်ဆၢအနီၣ်အဖၢအဖၢ (UN) အနီၣ်ဂံၢ်အိၣ်ဝဲကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အသးကတၢ်ယၢတၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ

တၢ်လၢအကဲထီၣ်သး မ့ၢ်မၤတၢ်ဆၢအံၤ လၢရၣ်ဒုၣ် တၢ်စံၣ်ပုၤအတၢ်ဂ့ၢ်တဖၣ်န့ၣ်၊ ပထံၣ်ဘၣ်လၢအမ့ၢ်တၢ် တၢ်မံၣ်မၤ တၢ်မံၣ်မၤဒ်သီးလၢအပူၤကွဲၣ် ပထံၣ်သးမ့ၢ်ဒိၣ်ပံၣ် ထီၣ်မၤဝဲ တံၣ်တံၣ်တၢ်ဒုးတၢ်ယၢလၢကညီၣ်ကီၢ်စံၣ် အခါ—ပထံၣ်သးကတီၢ်ယုၣ်ဒီးဒုးသးမ့ၢ်တၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ

လၢအပူၤကွဲၣ် (၂၆)န့ၣ်၊ လၢအမ့ၢ်တၢ်မံၣ်မၤ ၁၉၉၄ န့ၣ် လၢအိးထီၣ်ဘၣ်န့ၣ်၊ ပထံၣ်သးပဒိၣ်ဒီး ကမ့ၢ်တၢ်တၢ်ဆၢအနီၣ်အဖၢ ပုၤလၢအဝဲသ့ၣ်န့ၣ် ဟ့ၣ် လီၤ အမ့ၢ်တၢ်မံၣ်မၤတဖၣ်န့ၣ်အိၣ်ထီၣ်ဘၣ်ဒုးတၢ်ယၢလၢထံၣ်လီၤကီၢ်ပူၤန့ၣ်လီၤ

မ့ၢ်တၢ်ဆုၢ်ပုၤလီၤအိၣ်ကမ့ၢ်အဂီၢ်တၢ်အိၣ်တၢ်အိၣ်ကလၢသံၣ်ကွဲၣ်န့ၣ် သ့ၣ်ကိၢ်သးဂီၤဒိၣ်န့ၣ်ဒီး Covid-19 တၢ်ဆၢ

လၢအန့ၣ် ၆ သီ, ၂၀၂၀ န့ၣ် မ့ၢ်တၢ်ဆုၢ် ကညီၣ်ကီၢ်စံၣ်, လူၢ်ပျါကီၢ်ဆၢ အပူၤ မ့ၢ်တၢ်ဆုၢ်တၢ်ဆုၢ်ကမ့ၢ် တဖၣ် တၢ်အိၣ်တၢ်အိၣ်ကလၢသံၣ်ကွဲၣ် တၢ်အိၣ်ဘၣ်အံၤ တၢ်သ့ၣ်ကိၢ်သးဂီၤ အိၣ်န့ၣ်ဒီး တၢ်ကီၢ်ခါဟံၣ်ခိၣ်ဒီးဘၣ် တၢ်ဘၣ်ကူၤဘၣ်ကံၤအဆၢ လၢအမ့ၢ် Covid-19 တၢ်ဆၢအံၤအါအါဂီၢ်န့ၣ် မ့ၢ်တၢ်ဆုၢ်တၢ်ဆုၢ်ကမ့ၢ် ပုၤလီၤအိၣ်ကမ့ၢ် ပုၤဘၣ်မ့ၢ် တၢ်ခါတဖၣ်ဒီးဝဲလီၤ ပုၤလီၤအိၣ်ကမ့ၢ် လၢအအိၣ်မဲ န့ၣ်သ့ၣ်တဖၣ်အဂီၢ် ဟ့ၣ်လၢပဒိၣ် မၤတၢ်တဖၣ် တၢ်အိၣ်ဘၣ်အံၤခဲအံၤအိၣ် တၢ်ကူၤဝဲထဲဒုၣ် အသီ ၂၀ အဂီၢ်လီၤ

အဖၢ, လၢလၢအန့ၣ်ဒိၣ်တလၢအဂီၢ် ဟ့ၣ်လၢ တလၢဝဲဒုၣ်လၢဘၣ်အသး ပုၤမၤဘၣ်လီၤ တၢ်မိမ့ၢ်တၢ်ဆုၢ်လၢ ဘၣ်န့ၣ် ဟံၣ်ဖိယိမိလၢအအိၣ်မဲလီၤ အိၣ်ကမ့ၢ်တၢ်လီၤတဖၣ်အဂီၢ် ကသ ကါဘၣ်ဒီးတၢ်ကီၢ် တၢ်ခဲသ့ၣ်ဒုၣ်လီၤ အဂီၢ်န့ၣ် မ့ၢ်တၢ်ဆုၢ်တၢ်ဆုၢ်ကမ့ၢ်လီၤ အိၣ်ကမ့ၢ်ခဲကိမိပုၤဘၣ်မ့ၢ်ဘၣ်ခါ စီၤ ရှုထီၣ် ထံးဘၣ်န့ၣ်အံၤစံၣ်ဒ်အံၤလီၤ အဝဲဝဲဝဲလၢ “ပထံၣ်တဖၣ် လၢပကအိၣ်ကတီၢ်ခဲအံၤ ခဲအံၤန့ၣ် ပသ့ၣ်ကိၢ်သးဂီၤဒိၣ်န့ၣ်ဒီး တၢ်ဆၢတၢ် အါအါလီၤ ဟ့ၣ်လၢအံၤအါလၢန့ၣ် လၢကပုၤအိၣ်အဂီၢ်န့ၣ် စုတအိၣ် ဘၣ်, လၢတၢ်ဆၢတကတီၢ်အဂီၢ် တၢ်

လၢတၢ်ဆုၢ်တဖၣ်န့ၣ် ဒီဖျါတၢ်ကီၢ်ခါ Covid-19 တၢ်ဆၢအတၢ်အိၣ်သး အဖၢ ဟဲကူၤ အိၣ်ဆိးကါဒီကူၤလၢ လီၤအိၣ်ကမ့ၢ်ခဲကိမိပုၤအဖၢ ကတီၢ် အံၤ ပုၤနီၣ် ဂံၢ်ပံၣ်အါထီၣ်အါန့ၣ်ဒီး လၢအပူၤကွဲၣ်ဒီး အဝဲအံၤပုၤနီၣ်ဂံၢ် အိၣ်ဝဲအက ၈၀၀ ဘၣ် အဂီၢ်န့ၣ် သ့ၣ်ညါဘၣ် လၢလီၤအိၣ်ကမ့ၢ်စုစုရီ အပူၤန့ၣ်လီၤ ကညီၣ်ကီၢ်စံၣ် တဖၣ်ဟံၣ်ကတီၢ် နီၣ်ဂံၢ်(၄) ကလုၢ်ဘျီဒိၣ်ဒိၣ်ဒီး နါမိမိထွဲ ဝဲဝဲလၢ “ဖဲအပူၤကွဲၣ်တ လၢဘျီန့ၣ် ကီၢ်စီၣ်ကီၢ်တီၣ်ပာ် အဆၢကတီၢ် လၢကပုၤတၢ်အိၣ်တၢ် အိၣ်လၢအဝဲသ့ၣ်အဂီၢ်န့ၣ် ဟဲမၤဘၣ်

လီၤဝဲစု လၢသီခါ အအိၣ်န့ၣ် အိၣ်ဝဲ ဒုၣ်လီၤမိမိ လၢတၢ်အိၣ်တၢ်အိၣ်အိၣ် တခါန့ၣ် တၢ်ဘၣ်ယိၣ်ဘၣ်ဘၣ် တခါန့ၣ် ဝဲဘၣ်န့ၣ်လီၤ လၢအဝဲသ့ၣ်အဂီၢ်ဟ့ၣ် သးန့ၣ် လၢကီၢ်ဆၢအိၣ်တၢ်ဟဲဟဲ ဝဲဒုၣ်စုဟဲကါအံၤထီၣ်လီၤ ကီၢ်ဆၢ ပုၤမ့ၢ်တၢ်ဆုၢ်ဘၣ် သၢပူၤန့ၣ် ပခဲဒီး ကျိးဝဲဒုၣ်ဒီးကီၢ်စံၣ်ဒီး ကီၢ်စံၣ် ဒဲးအံၤအဝဲသ့ၣ်အဂီၢ်န့ၣ် ကျိးန့ၣ် လီၤ” အဂီၢ်န့ၣ် ဝဲဘၣ်န့ၣ် အံၤစံၣ် လီၤ မ့ၢ်တၢ်ဆုၢ် ၂၀၁၆ န့ၣ် ကီၢ်ပ ဒိၣ်, သးဒီးကီၢ်ဆၢ (BGF) သးဟဲ ဖျိၣ်ထီၣ်သးဒီး ဘျုးဒီးတၢ်ဘၣ်တၢ် လဲၤထီၣ်လဲၤ ကညီၣ်သးမ့ၢ်ဒိၣ် (DKB A) ကရူၢ်အဘၣ်တၢ်ဒုး ကဲထီၣ် ဝဲဒုၣ်အဖၢ, ပုၤကပူၤလၢအမ့ၢ် တၢ်ဒုးတဖၣ် ကအိၣ်ကဒုးသးအဂီၢ် တၢ်အိးထီၣ်ဝဲဒုၣ်မ့ၢ်ကွဲၣ် ပုၤလီၤ အိၣ်ကမ့ၢ်အလီၤအံၤ န့ၣ်လီၤ ပုၤလီၤအိၣ်ကမ့ၢ်မိ အလီၤအံၤ တၢ်အိးထီၣ်ဝဲဒုၣ်န့ၣ် ဝဲဒုၣ် န့ၣ်ဘၣ် လဲၤဒီး ဒီဖျါလၢ ဟံၣ်လၢမ့ၢ်ပီၤတၢ် ဘၣ်ယိၣ်ဘၣ်ဘၣ်အဖၢ ကပူၤပုၤလီၤ အိၣ်ကမ့ၢ်တဖၣ်န့ၣ် တုၤလၢအဝဲအံၤ ကပူၤလၢ အလီၤအကျဲၤတသ့ဒဲး ဘၣ်အသး, မ့ၢ်လၢ ပဒိၣ်တခါ ရဲၣ်က့ၤဟဲဝဲလၢ ကကးတံၣ်ကွဲၣ်ပဲ ပုၤလီၤအိၣ်ကမ့ၢ်တဖၣ်လီၤအံၤ အိၣ်ဝဲ န့ၣ်လီၤ

လၢ— တံနီ (သဝီတါ)

အိတ်ပာယတ်တံမဲတံမိ

ပစီ၊ ခုခါဆာကတီဂီ
မူနီပီမူထံးတဘဉ်လီဂီ
နွဲဆာဒီးတံမဲတံမိ
တဖျါလဲဟ့ဒ်လဲဟ့ညါ

ထံးန့ကွဲခံပံယံယုထီ
သ့ဉ်ထုဉ်ဝဲဒ်ဘိလဲလီဘီ
ဒုဉ်ဒီးညဉ်ဆုဉ်ဖိကီဂီဖိ
လီဂီကွဲတအိဉ်ဘဉ်လီဒီး

တံလူတံကြဲဒါကစာဂီဒီး
သ့ဉ်ထုဉ်သ့ဉ်ထံးလဲအထီ
ပာကညီလဲကွဲလဲလဲကွဲ
စီဖျါကွဲဉ်စုတံသးလီ

ဟီဉ်နိဉ်ကပံဒ်တံဂုဂီ
ကစာဂီကလီကဲထီဉ်ဖျါ
တံဂုဂီကဲကသံဉ်အါ
တပံဒ်တံမဲသံယုအါ

တံကီဂီသံဝဲကီဂီသဝါ
ထံသံးနီသံးသ့ဉ်သံအါ
ကလဲကသ့ဉ်တံကီဂီသ့း
မုာ်န့မုာ်ဆါဉ်ဘဉ်န့း

မုာ်လဲန့ဆာတံဂုဂီကီ
ထံနီကံလဲလဲသုဉ်
ကလဲသီဉ်ဂီတကဆီ
တံဆုးတံဆီပုာ်မုာ်

စီဖျါထံဘဉ်အာဘဉ်သီ
တဂုလဲလဲအိဉ်ဖိအီ
ကလဲကလီအသံဝဲ
ရဲလဲတံဆီသံကုလဲ

ပမုာ်တကတီသ့ဉ်ပုာ်
တံသံသံကြဲပထံဉ်ဘဉ်
န့ယာကီကဲဘဉ်သ့ဉ်ညါ
အိဉ်ပာယတ်တံမဲတံမိ

လဲတံအိဉ်ကကွဲကတီ
စီကီဂီဖျါစု (တီနီဖိ)



(၁၂) တီကီဖိလဲအဖျါထီဉ်ပဒိဉ်တံဒီးစဲးအဖျါကယုလီစုာ်

လဲအဖျါ ၂၉ သီ. ၂၀၂၀ နံ
တနံအံ ၂၀၁၉-၂၀၂၀ တံ
သိဉ်လဲနံအံန့ ပာကွဲဖိလဲအန့
လဲဒီးစဲးဝဲ ၁၂ တီကီသုလဲပဒိဉ်
တံဒီးစဲးတဖျါ ဖျါထီဉ်အဖျါကယု
စုာ်လဲဝဲဒ်အဂုာ်န့ ကညီကညီသ့
ဆဲးလဲဝဲကွဲအန့န့ ပဒိဉ်စီလီ
အိဉ်မူစဲးဝဲန့လီ
အဲဝဲစဲးဝဲလဲ “ ကွဲဖိ ဖျါထီဉ်
ဖျါကယုစုာ်လဲအဖျါန့ ပဲဒ်ထံ
နီဖးအီ တံဂုာ်ဟဲကဲထီဉ်သ့တ
ဘျုးမံးမိဉ်. တာတမံးန့ အအါက
တံဂုာ်န့ ပလံဒ်မိပုာ်တလဲဘဉ်.
ခဲဝဲတခါန့ ပလံဒ်မိပုာ်လဲလဲ
သ့ဉ်တဖျါန့ဒီး ကွဲသ့ဝဲတဖျါန့
တဒ်သီးလဲဒ်အသး ခဲလဲဒ်ဘဉ်.
သ့ဝဲတခါန့ ကွဲသ့ဝဲတဖျါန့
မုာ်ဝဲဒ်ကွဲသ့ဝဲလဲအသီအါ အဖျါ
န့ဝဲဒ်အလဲတံဂုာ်ဒိဉ်တံသ့ဉ် တ
ဖျါန့ ပထံဉ်ဘဉ်လဲအဂီစာ. အဖျါ
သတးန့ တံမုာ်ထီဉ်ကတီ
အဂီအစီ လဲနီဉ်ဂီနီဉ်ဒီးမုာ်ဂုာ်
တံသ့တံဘဉ်မုာ်ဂုာ် အိဉ်ပညီန့
လဲပတံလီဉ်ဘဉ် သ့ဉ်တဖျါန့
ပထံဉ်ဘျုးအါထီဉ်အဖျါ လီဉ်ကုာ်
ပကယုသးကီးကွဲကျဲလဲ ပကမုာ်

ထီဉ် ကပမုာ်ထီဉ်တံသ့ဉ်တဖျါ
ဒ်လဲဒ် ဒ်သီးခါသ့ညါ ပတံပံးတံ
မကကုာ်ထီဉ်အဂီဖိနီ. ” အဂုာ်န့
စဲးဝဲန့လီ
တနံဒီးတနံ ကညီကီစံဉ်ပုာ်
ကွဲလဲအဟဲသီဉ်လဲဝဲ ကညီကညီသ့
ဆဲးလဲအလဲဉ်ညီသိဉ်ဒိဉ် ဟဲအါ
ထီဉ်ဝဲကီးန့ဒီးအသီး ကွဲလဲအသိဉ်
လဲကညီကညီသ့ဆဲးလဲ အလဲဉ်ညီ
သိဉ်ဒိဉ်ဘဉ်ဆဲး တန့လဲဒီးစဲးဝဲ ၁၂
တီကီသုလဲပဒိဉ်တံဒီးစဲးတဖျါ
စုာ်ကီး အိဉ်ဝဲအဂုာ်န့ အဲဝဲတဲအါ
ထီဉ်ဝဲန့လီ
လဲကွဲဂုာ်အါမဲအဖျါန့ ၁၂
တီကီ ကွဲဖိလဲအဖျါထီဉ်ကီသုလဲ
ပဒိဉ်တံဒီးစဲး အဖျါကယု လဲစုာ်
န့ ဒီး နံလဲအဖျါကွဲ ၂ နံအသီး
စီဖျါတကီခါခဲအံ ဒိဝဲဒ် ၁၉ တံ
ဆါသံသံကြဲအဖျါ တံဟဲဒိဘဉ်
လဲကညီကညီသ့ဆဲးလဲ ဝဲကွဲအ
ဂီအိဉ်ဒ်လဲအဂုာ်န့ ပဒိဉ်စီလီ
အိဉ်မူတဲအါထီဉ်ဒ်အံ န့လီ
“ တံဒီးဘဉ်န့ အိဉ်ဖးအါညါ
တာတခါန့ ပတံသ့ညါလဲတံဒီး
ဘဉ်လဲ ကွဲန့ပစဲးထီဉ်အီကန့
အဆာ ကတီဝဲမဲဉ်. ဒ်သီးလဲအဖျါ

ကွဲပစဲးထီဉ်ညီန့အသီးန့ တန့
ဘဉ်န့လဲတံလဲ. ခဲဝဲတခါန့တံ
ကီဂီခါကွဲ သဉ်တံမဲလဲန့ပမဲ
အီထီဘီလဲ. အဖျါန့ ပတမဲဘဉ်
ကွဲသ့ဝဲတံမဲလဲ ဒ်ပတံဒ်သီး
ဘဉ်. တန့န့မဲဘဉ်တတံ တန့
န့တမဲဘဉ်န့ အိဉ်ဝဲစုာ်ကီးလဲ
အဖျါန့ကဲထီဉ်ဝဲဒ် တံကီတံ
တခါလဲ. ဒီးခဲအံန့ပကဘဉ်န့
လဲဝဲဒ်ကွဲအိဉ် တံပီးတံလဲဒ်အဖျါ
ဝဲဒ်လဲကွဲ. ထီဉ်ဒီးဘီ. စာဒ်ဘီဒီး
တံလဲကွဲတံပီးတံလဲ. အဖျါန့
တံတဖျါန့ ပမဲအီတန့ဘဉ်.
ဒီးဒ်န့အသီး လဲပကအိဉ်ဖျါထီဉ်
လဲဉ်ယုသးကီးကွဲစုာ်ကီးဒီး ပပံဉ်
လဲဉ်ပသးပလဲထီဉ်ကုာ်လဲ တန့
ဘဉ်အိဉ်ဒိဉ်န့ အကဲထီဉ်ဝဲဒ်တံ
တံတံ တံဒီးဘဉ်ပုာ်ဒိဉ်တခါစုာ်
ကီးလဲမိဉ်. ” အဂုာ်န့ ပဒိဉ်စီလီ
အိဉ်မူ စဲးဝဲန့လီ
ဒ်ကညီကညီသ့ဆဲးလဲ ဟဲလဲ
ဝဲ အလဲဉ်ညီသိဉ်ဒိဉ်အိဉ်ဝဲအသီး
လဲတံပျါထံကကညီကီစံဉ်. ကီ
ရူဉ် ၇ ဘဉ်ပုာ် ကွဲလဲအသိဉ်လဲဝဲက
ညီအလဲဉ်ညီသိဉ်ဒိဉ် အတံသိဉ်လဲ
အတီပတံကန့အဂီ ၁၂ တီ

ကီသုလဲပဒိဉ်တံဒီး စဲးအံ ဘဉ်
တံကုာ်ဒီးမူထီဉ်ကခါကုာ်အီ ဝဲ
၂၀၁၃-၂၀၁၄ နံ အဆာကတီန့
လီ
လဲ ၂၀၁၉-၂၀၂၀ နံ ၁၂
တီကီသုလဲပဒိဉ်တံဒီးစဲးအဂီ
ကညီကီစံဉ်. ကီရူဉ် ၇ ဘဉ်အပုာ်
ကွဲလဲအန့လဲဒီးစဲးဝဲပဒိဉ် တံဒီး
စဲးအိဉ်ဝဲ ၁၇ ဖျါ. ပုာ်ကွဲ န့လီ
တံဒီးစဲးအိဉ်ဝဲ ၅၆၅ က ဒီးပုာ်ထီဉ်
အိဉ်ဝဲ ၃၁၃ ကအဂုာ်န့ သ့ညါဘဉ်
န့လီ
ကီသုလဲ ပဒိဉ်တံဒီးစဲးအံ
ဘဉ်တံနီဖးလဲအီအီထီဉ်တီ ၃
ပတံ လဲအဖျါဝဲ ၆ တီ ၉ တီ
ဒီး ၁၂ တီန့လီ ၆ တီ ပဒိဉ်
တံဒီးစဲးန့ ဘဉ်တံသံသံမဲအီ
လဲကီ ဆဲးကညီသ့ဆဲးလဲဝဲကွဲ
၉ တီန့ လဲကီရူဉ်ကညီသ့ဆဲးလဲ
ဝဲကွဲဒီး မုာ် ၁၂ တီပဒိဉ်တံဒီး
စဲး တနီန့ ဘဉ်တံသံသံမဲအီ
လဲလဲခါသံ သး ကညီကညီသ့ဆဲး
လဲ ဝဲကွဲအဂုာ်န့ သ့ညါဘဉ်
န့လီ

ကညီပိဉ်မုာ်ကရုယုထာထီဉ်ဒီးဟ့ဉ်လဲကပိဉ်ကညီပိဉ်မုာ်ဖျါစိ (၆) က



လဲအဖျါ ၆ သီ. ၂၀၂၀ နံ
ဖဲလဲအဖျါ ၅ သီအန့ လဲအ
လဲဘဉ်ဝဲကညီပိဉ်မုာ်ကရု (KWO)
အန့န့ဆဲးဆဲးပုာ်ထီဉ် ၃၅ ဝီတီ
အမုာ်န့အံ ကညီပိဉ်မုာ်ကရု ယု
ထာထီဉ်ဒီးဟ့ဉ်လဲကပိဉ် ကညီ
ပိဉ်မုာ်မုာ်န့ ဖျါစိ ၆ ကအဂုာ်န့
သ့ညါဘဉ်န့လီ
ကညီပိဉ်မုာ် လဲအဒီးန့ဘဉ်
ကညီပိဉ်မုာ်ကရု တံဟ့ဉ်လဲကပိဉ်
သ့ဉ်တဖျါန့ လဲ KNU-ကညီပိဉ်မုာ်
လုာ်စာဖျါကရုဒီး KWO တံကရု
ကရီတဖျါအပုာ် မုာ်ပုာ်လဲအဟ့ဉ်
လဲသးမဲတံလဲ ပုာ်ဂီ. တံအိဉ်
ဆုဉ်အိဉ်ချ. တံကညီဘဉ်ကညီသ့ဝဲ
ကျဲတဖျါဒီး လဲအဲဝဲသ့ဉ်အတံ

ဟ့ဉ်လဲသး လဲလဲလဲဆုဆုအဖျါခိဉ်
ပကသ့ညါပတံပနီဉ်အီဒီး ဘဉ်
တံဟ့ဉ်လဲကပိဉ်ဆုလဲအဂုာ်န့
KWO နံဉ်ရူဉ်ခိဉ်ကျဲ နီကညီဖိ
စဲးဝဲဒ်လီ
“ ပုာ်တဖျါအံမုာ်ပုာ်လဲအဟ့ဉ်
လဲအသးဒီး တုာ်ဆါအသးလဲအ
နံဉ်ယံတဖျါန့လဲ လဲပိဉ်ခါအါ
ကအသးအကျဲန့ မုာ်ဒ်ပိဉ်မုာ်စုာ်
လဲကညီဆု အဲဝဲသ့ဉ်တဖျါတုာ်ဆါ
အသးဒီး ဖဲးမဲဝဲဒ်တံလဲ. ဝဲဘျီ
ကညီကလုာ်အဂီ ဟ့ဉ်လဲအသး
လဲလဲလဲဆုဆုအဖျါ မုာ်တံဟ့ဉ်
လဲကပိဉ်အဲဝဲသ့ဉ်တခါ န့လီ
“ အဂုာ်န့ အဲဝဲစဲးဝဲဒ်လီ
ကညီပိဉ်မုာ်လဲအဒီးန့ဘဉ်

တံလဲကပိဉ် ၆ ကအကျဲလဲအမုာ်
ပဒိဉ်နီဉ်စုာ် ဒီး ပဒိဉ်နီဉ်န့သ့ဉ်ဖိ
ခဲကအံ လဲအုဉ်အိဉ်ယုဉ် ကီရူဉ်အ
ပတံန့န့မုာ် ပိဉ်မုာ်ခိဉ်န့တဖျါအ
သီး. သ့ဉ်မုာ်နီဉ်ညဟ့ဉ် ဒီး သ့ဉ်
မုာ်နီဉ်စုာ်ကွဲတဖျါစုာ်ကီး လဲပိဉ်
မုာ်ဂီဝဲန့ မုာ်ခိဉ်န့တဖျါလဲ ဟ့ဉ်
လဲအသးဒီးဟ့ဉ်လဲဝဲ တဖျါန့
လဲ. လဲန့အဲမဲညါ သ့ဉ်မုာ်နီဉ်
လဲကီထု ဒီး သ့ဉ်မုာ်နီဉ်ဂုာ်လဲ
မုာ်ဘီ ၂ ကအံစုာ်ကီး လဲကညီက
လုာ် တံကညီဘဉ်ကညီသ့ကလဲထီဉ်
လဲထီအဂီ မုာ်ပုာ်တဖျါလဲအဂုာ်
ကျဲစးထဲးကဲထီဉ်န့လီ အဂုာ်
န့ KWO စဲးဝဲန့လီ
ပုာ်လဲအဒီးန့ဘဉ် တံလဲက

ပိဉ်တကလဲအမုာ် နီဂုာ်သးတံဖျါ
တံ စဲးဝဲလဲ “ တနံအံ KWO ဟဲ
ဟ့ဉ်လဲ ကပိဉ်ပုာ်အါ လဲအဂီ
န့ မုာ်တံသးစုာ်လဲ. ယအဲဒီး
လဲပိဉ်မုာ်အကတဖျါလဲလဲ ကကုာ်
ကျဲစး တံလဲ. ဟ့ဉ်လဲပတံပတံ.
တံဆာကတီ ဒီး တုာ်ဆါသးတ
ကုာ်. မုာ်တံလဲလဲကဒီး န့ဘဉ်
တံတခါခါလဲကမတံန့ ယတ
အိဉ်ဒီးဘဉ်. မတံမဲလဲအကျဲအိဉ်
တဖျါတကုာ်. လဲပဲသ့ဉ်တဖျါအ
ဂီ တံလီဉ်ဘဉ်တခါခါမုာ်ဂုာ်. လဲ
ပုာ်အါကအဂီ လီဉ်ဘဉ်တံမဲစာ
မုာ်ဂုာ် မတံန့ ယအဲဒီးဟ့ဉ်ဂီ
ဟ့ဉ်ဘီဒ်န့လီ ” အဂုာ်န့ စဲးဘဉ်
ကွဲဆုဉ်လဲကဘျုးပ (၅) ▶▶▶

တၢ်သံသတြိၣ်တၢ်ဆါအကတီၢ်ကတုၣ်ကွံၣ်တၢ်ဒုးတၢ်ယၤလၢကလုၣ်ဒုၣ်ဟီၣ်ကစီၣ်ပူၤအဂီၢ် WLB ယုထီၣ်ဝဲ



လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်
လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်
လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်

ယုထီၣ်ဝဲန့ၣ်လီၤ
WLB နံၣ်ဒုၣ် နီၣ်ဆါဆါ စံးဝဲ
လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်

အကျဲအဟံၣ်အယီၤ အပူၤနီၣ်ဂီၢ်န့ၣ်
လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်

ဝဲန့ၣ်လီၤ
လၢအ့ၣ် ၁၄ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်

တၢ်ဆါကဲထီၣ်သးအကတီၢ် ကတုၣ်ပတုၣ်ကွံၣ်တၢ်ဒုး လၢပူၤလီၤအိၣ်ကမ့ၢ်အဂီၢ် KNDP ယုထီၣ်



လၢအ့ၣ် ၆ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်
ဟီၣ်ခိၣ်ဒိၣ်တၢ် တၢ်သံသတြိၣ်
တၢ်ဆါ တၢ်ဘဉ်ကတုၣ်ကွံၣ် လၢအချဲ

တၢ်ကီၢ်တၢ်ခဲအါအါ
ကီၢ်ဂီၢ်လဲၤဒီး တၢ်ဘဉ်ကတုၣ်ကွံၣ်
တၢ်ဆါတၢ်ဘဉ်ကတုၣ်ကွံၣ်
တၢ်ဆါတၢ်ဘဉ်ကတုၣ်ကွံၣ်

တၢ်ကီၢ်ခါ ကညီၣ်ကီၢ်ခဲန့ၣ်
ဒီးကလုၣ်စၢပိၣ်ကရၢ တၢ်ပဟီၣ်က
ဝီၤအပူၤ သးက့ၢ် (၅) န့ၣ်



တၢ်ခဲကီၢ်ရၢၣ်အပူၤထံၣ်တၢ်ဂၤဒိကီၢ်ပုၤမၤတၢ်ဖိတဖၣ် တၢ်စးထီၣ်ကးတံၣ်ဝဲတၢ်ဟးထီၣ်က့ၤလီၤ

လၢအ့ၣ် ၃ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်
တၢ်ကီၢ်ခါ ကညီၣ်ကီၢ်ခဲန့ၣ်
ဒီးကလုၣ်စၢပိၣ်ကရၢ

ဒ်အံၤန့ၣ်လီၤ
ပုၤကီၢ်ပုၤမၤတၢ်ဖိတဖၣ်
တၢ်ကီၢ်ခါ ကညီၣ်ကီၢ်ခဲန့ၣ်

အသးန့ၣ်, ကီၢ်ပုၤမၤတၢ်ဖိတဖၣ်
ပုၤကီၢ်ပုၤမၤတၢ်ဖိတဖၣ်
တၢ်ကီၢ်ခါ ကညီၣ်ကီၢ်ခဲန့ၣ်

ဖၣ်အံၤယိၣ်ပူၤကီၢ်ခိၣ်ပျီၣ်ကွံၣ်ပုၤယိၣ်ဖိ (၂၉) ဂၤ

လၢအ့ၣ် ၂၀ သီ. ၂၀၂၀ နံၣ် နါၣ်ဖျါစိုၣ်
တၢ်ကီၢ်ခါ ကညီၣ်ကီၢ်ခဲန့ၣ်
ဒီးကလုၣ်စၢပိၣ်ကရၢ

ပျီၣ်ကွံၣ်အါ ဒ်ထံကီၢ်တၢ်သ့ၣ်ထီၣ်
ဂီၢ်ခိၣ်ထံး တၢ်ဘျုးသးစး အဆါ
၂၀၄၄ အဆါနီၤဖး (က)အသးအဂီၢ်

၁၉၁၀ ဂၤ ပိၣ်မုၢ် ၄၁ ဂၤ ထံက့ၤကီၢ်
ဂီၢ်ပိၣ်ခွဲ ၅ ဂၤ ဒီး ပိၣ်မုၢ် ၂ ဂၤ
ဟီၣ်ခိၣ်ထံးလၢ ၂၃၉ ဂၤ အဂီၢ်န့ၣ် သ့ၣ်



ပဒိဋ်သူးအံလုာ်သုာ်ခါပတံာ်ဝဲ NCA ဒီး ဆဲးထီဒါဝဲကမ္ဘာ်ထီဘိအဂုာ်ယိာ်လိာ် တာ်မုာ်တာ်ခုာ်ကရုာ်ကမံးတံာ်စံးဝဲ

လါအုာ်ဖျဲာ် ၂၇ သီ, ၂၀၂၀ နံာ် ကီာ်ပယီုသူးအံလုာ်သုာ်ခါပ တံာ်ဝဲခုာ်ထံကီာ်ဒီးဘုာ်တာ်ပတုာ်တာ် ဝဲ NCA ဒီး ဆဲးဒူးထီဒါဝဲခဲဝဲက မျာ်ထံစံးကီာ်ဒီးအဂုာ် ယိာ်လိာ် တာ်မုာ်တာ်ခုာ်ကရုာ်ကမံးတံာ် ထူး ထီာ်ဟံာ်ဖျဲာ်ဝဲဒီးစံးဝဲလီု. ခုာ်အံာ်ယုာ်- ကညီဒိကလုာ် စာ်ဖျဲာ်ကရုာ် မုာ်တြီာ်(ဖာ်ပုာ်)ကီာ်ခုာ် သူးက့ ၅- လုာ်သီကီာ်ဆာ်အပူာ်န့ာ် ကွာ်ဆုလံာ်ကဘျဲဟု (၆) ▶▶▶



Covid-19 တာ်ခါအကတီာ်ပုာ်လုာ်လါဘုာ်တာ်ကီာ်ခါဝဲတဖုာ် DKBA တုာ်တာ်မဟုာ်

လါအုာ်ဖျဲာ် ၂၆ သီ, ၂၀၂၀ နံာ် စီမံအုာ်သုာ် Covid-19 ဘုာ်က့ဘုာ်ကံာ်က ထီာ်သးအကတီာ် လီာ်ကပီုကမ္ဘာ် လါအလါဘုာ်တာ်ကီာ်ခါဝဲအဖုာ်အ ကီာ် ဝဲလါအုာ်ဖျဲာ် ၂၇ သီအနံးန့ာ် တာ် ဘုာ်ဘျးဒံာ်မိာ်မိာ်မိာ် ကညီသူးမုာ် ခိာ် (DKBA-NCA)ကရုာ်အံးဟုာ်မဟုာ် စာ်ဝဲကီာ်ခါဝဲ တာ်အိာ်အိာ်အိာ်တဖုာ် ဒီး ကျိာ်စုာ်တာ်မဟုာ်အဂုာ်န့ာ် သုာ် ညါဘုာ်လီု. ကျဲအုာ်စုာ်ကွာ်ကီာ်ဆာ် လုာ်မးထီ သဝီပုာ် ဟံာ်ခိာ် ၄၀၀ ဖျာ်ဘျာ်အံး ဟံာ်ခိာ်တဖျာ်အဂီာ် ဆိာ်ထွဲမဟုာ် ဟုာ်သး ၁ ထာ်, သီအိာ် ၂ ကီ, အံ သုာ်, ညာ်အုာ်, ပသံသုာ်, ဖိာ်ကံာ်သုာ် ဒီး တာ်ဆာ်ကမ္ဘာ်(ဒွီမိာ်) ယုာ်ဒီး ကီာ် ခိာ်ထံး တာ်အိာ်အိာ်အိာ်အကတ ဖုာ်အမဲာ်ညါ ဟံာ်တဖျာ်န့ာ် ဆိာ်ထွဲ မဟုာ်စုာ်ကီာ် လုာ်ပယီု (၂၀, ၀၀၀ ကျဲ)စုာ်စုာ်အဂုာ်န့ာ် DKBA သူးရုာ် ၉၀၃ သူးရုာ်ခိာ် သူးခိာ်ခိာ် ကီာ်ဂုာ် စီအုာ်လါ စံးဘုာ်ခုာ် အဲးစံာ် လီု. “ပုာ်လုာ်အအိာ်ဟဲက့ လါဘုာ် ကီာ်ဘုာ်ခဲဒဲကပီုတဖုာ် အါခုာ်တက့ာ် န့ာ် တာ်ကီာ်ခါဝဲအိာ်ခါဝဲအါမးလီု. တာ်ဆါကံထီာ်သးခဲအံး အဆာ်က တီာ် လါဘုာ်တာ်ကီာ်ခါဝဲခိာ်ဝဲ ခုာ် လီု. တနီုန့ာ် ဘုာ်ချီအိာ်မုာ်ချီလီု. တာ်စံး တာ်မဟုာ်အိာ်ဝဲလါဘုာ်. ကွာ်ဆုလံာ်ကဘျဲဟု (၆) ▶▶▶



သဝီပီကတီာ်က့သုာ်ထုာ် လါအသးနံာ်အိာ် (၂၀၀) ဘျာ်တထုာ်

လါအုာ်ဖျဲာ် ၂၈ သီ, ၂၀၂၀ နံာ် ဒ်သီးဒီးသုာ်မုာ်တုာ်ခိာ်ခိာ်ယါ န့ဆာ်တဖုာ် အစာသုာ်တလီုတုာ် တဂုာ်အဂီာ်ဒီး ဒ်သီး ကပုာ်ဖျဲာ်ဒီး တာ်မဟုာ်ဂီု အကလုာ်ကလုာ်အဂီာ် ဝဲလါ အုာ်ဖျဲာ် ၂၇ သီအနံးန့ာ် လီာ် ကပီုဒုာ် သဝီပီ. ကီာ်ရုာ်သုာ်ပုာ် ပုာ်ဘုာ်မုာ်ဘုာ်ခါဒီး ကီာ်ဆာ်သုာ်ပုာ် ပုာ်ဘုာ်မုာ်ဘုာ်ခါတဖုာ် ဟံာ်ဖျဲာ်ထီာ်သး ဒီးမဲတံာ် ကတီုသကီးက့ သုာ်ပး ခိာ်တထုာ် လါအမုာ် ကျဲက့ထုာ် လါအသးနံာ် အိာ်ဝဲ အနံာ် ၂၀၀ ဘျာ်တထုာ် လါ အအိာ်ဖဲပံာ်တဝဲ သဝီ, တာ်တြီာ် ကီာ်ဆာ်, ဖုာ်အုာ် ကီာ်ရုာ်အံးန့ာ်လီု. တာ်တြီာ် ကီာ်ဆာ် သုာ်ပုာ်ဝဲကျဲ. ကွာ်ဆုလံာ်ကဘျဲဟု (၆) ▶▶▶

ဖဲတာ်သံသတြီာ်တာ်ခါကဲထီာ်အကတီာ်ဘုာ်ကီာ်ဘုာ်ခဲဒဲကပီု တာ်ဟုာ်အါထီာ်တာ်အိာ်ပုာ် (၅) မျးကယါ

လါအုာ်ဖျဲာ် ၉ သီ, ၂၀၂၀ နံာ် စးအိာ်အုာ် Covid-19 တာ်ဆါပဲကဲထီာ် သးလါဟံာ်ခိာ်ဒီးဘုာ်အဆာ်ကတီာ် ကီာ်ကျိာ်တုာ်-ကီာ်ပယီု ကီာ်ဆာ် ဘုာ်ကီာ်ဘုာ်ခဲဒဲကပီု ၉ ဖျာ်အပူာ် တာ်ရဲာ်ကျဲဝဲဒဲကပီု တာ်ကဟုာ်အါ ထီာ်ဝဲတာ်အိာ်စုာ်ကးအလုာ်အပူာ် ၅ မျးကယါ တစီာ်တလီာ်အဂုာ် န့ာ် သုာ်ညါဘုာ်လါ ဒဲကပီုပုာ်ဘုာ်မုာ် ဘုာ်ခါတဖုာ် အအိာ်လီု. ကီာ်ပယီု ဘုာ်ကီာ်ဘုာ်ခဲဒဲကပီု ၉ ဖျာ်အဂီာ် TBC လါအဆဲာ်ထွဲ မဟုာ်စုာ်တာ်အိာ်အိာ်အိာ် အံး ဖဲမ ဟါန့ာ် ဟံးသုာ်ညါဝဲ ဒဲကပီုပုာ် ဘုာ်မုာ်ဘုာ်ခါတဖုာ်န့ာ်လီု. ကီာ်ကျိာ် တုာ်အပူာ် ခိာ်လါ Covid-19 တာ် ဆါအသီ တာ်ဟးထီာ်က့လီုလါဒဲ ကပီုအပူာ် ဟံးပးထီာ်ဝဲအစီခိာ်, တကီာ်ခါလါ အဒီးန့ာ်ဘုာ်ဝဲကီာ်ခိာ် ထံး တာ်မဟုာ်အဖုာ် အမဲာ်ညါ တာ် လါအလီာ်အါထီာ်တဖုာ် ဒ်သီးကမး ပုာ်က့အဲကီာ် ဘုာ်တာ်ဆိထွဲမဟုာ် အါထီာ်ဝဲဒဲအံးန့ာ်လီု. ကညီဘုာ်ကီာ်ဘုာ်ခဲ ကမံးတံာ် -KRC နံာ်ရဲာ် စီပုာ်စုာ် စံးဝဲလါ “ဖဲတလါအံး လါအုာ်ဖျဲာ်ဘူးက လါန့ာ် တာ်ကမး ထီာ်ဟုာ်ဝဲလီု. တာ်အိာ်ကးအံး အါခုာ်တက့ာ် န့ာ် လါလါကမးတာ်ထာ်န့ာ်န့ာ် စုာ်လီု. မဟုာ်စုာ်တာ်အိာ်အိာ်အိာ် ဝဲလါဘုာ် တဘျီယီလီု” အဂုာ်န့ာ် စံးဘုာ်ခုာ် အဲးစံာ်လီု. လါန့ာ်အမဲာ်ညါ ဆါကတီာ်ဝဲ ကွာ်ဆုလံာ်ကဘျဲဟု (၆) ▶▶▶



တာ်ကွဲမုာ်
ပက့မုာ်ဘုာ် ပုာ်မးလံာ်စံး ကီာ်ဂါလါ အသးမုာ်အိာ်ကွဲထီာ် တာ်ကစီာ်. တာ်ကွဲထီာ်ဒီး ထါအကလုာ် ကလုာ်မုာ်ဂုာ် ဆုာ်ဘုာ်ဆုာ်ကညီတာ်ကစီာ် ဝဲလီုခိာ်သုာ် သုာ်န့ာ်လီု. ဘုာ်ပဟဲတကစီာ်. တာ်ကွဲ သုာ်တဖုာ်အံး သုမုာ်အိာ်ဒီး ဟုာ်ထီာ် တာ်ဟုာ်ကုာ်ဟုာ်ဖဲဒီး အိာ်ဒီးဆုာ်ထီာ် သုာ်ကွဲ သုာ်တဖုာ်န့ာ် ဆုာ်အံးဆုာ် kicnews@yahoo.com မုာ်တမုာ်လါလီုတစီာ် 087 198 2417 အံး သုာ်န့ာ်လီု. ပတုာ်လီု သံပုာ်မးလံာ်စံး အတာ်ကွဲတဖုာ်ထီာ်န့ာ်လီု.